

: ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	10
ဆိုတတ်မှု၍	-နှင့်ကျိန်ဆိုတတ်မှု၍	-ထို	-ထိုနွဲ့-၌	ထာဝရဘုရား	-အမျက်	-နှင့်တောက်လောင်-	
H0559	H7650	H1931	H3117	H3068	H0639	H2734	

ထိုအခါ ထာဝရဘုရားသည် အမျက်တစ်ထွက် လျက်၊ အကယ်စင်စစ် အာဗြဲ၊ ဣဇတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပညာကို၊ အဲဂုတ္တုပညာမှ ထွက်လာသောသူတို့တွင် ကနောက်အမျိုး ယဖေနုနာ၏သား ကာလက်နှင့် နုန်၏သား ယဆရုမုတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစ်စုံတစ်ယောက်မျှ မမငြိရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကပြီပြု ကျိန်ဆိုတတ်မှု၏။

ၵၢၢၢ	11							
နှစ်	နှစ်ဆယ်	-အသက်	အဲဂုတ္တု-မှ	-တက်လာသော	-ထိုလူများ	မငြိမည်မည်	-အကယ်၍	
H8141	H6242		H4714	H5927	H0376	H7200		
ၵၢၢၢ								
-နှင့်ယာကုပ်-အား	ဣဇတ်-အား	အာဗြဲ-အား	ငါ-ကျိန်ဆိုခဲ့၏	-သည်	-ထိုမငြိ	-ကို	-နှင့်-အထက်	
H3290	H3327	H0085	H7650		H0127	H0853	H4605	
			ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ		
			ငါ-နောက်-သို့	လုံးလုံးလိုက်ကပြီ	-မ	-အကဲဖြတ်မှုကား		
				H4390		H3808		

ထိုအခါ ထာဝရဘုရားသည် အမျက်တစ်ထွက် လျက်၊ အကယ်စင်စစ် အာဗြဲ၊ ဣဇတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပညာကို၊ အဲဂုတ္တုပညာမှ ထွက်လာသောသူတို့တွင် ကနောက်အမျိုး ယဖေနုနာ၏သား ကာလက်နှင့် နုန်၏သား ယဆရုမုတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစ်စုံတစ်ယောက်မျှ မမငြိရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကပြီပြု ကျိန်ဆိုတတ်မှု၏။

ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	12
-အကဲဖြတ်မှုကား	နှစ်	-သား	-နှင့်ယဆရု	-ကနိဇိလူ	ယဖေနုနာ	-သား	ကာလက်	-မှတပါး	
	H5126		H3091	H7074	H3312		H3612	H1115	
				ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ			
				ထာဝရဘုရား	-နောက်-သို့	လုံးလုံးလိုက်ကကြို			
				H3068		H4390			

ထိုအခါ ထာဝရဘုရားသည် အမျက်တစ်ထွက် လျက်၊ အကယ်စင်စစ် အာဗြဲ၊ ဣဇတ်၊ ယာကုပ်တို့ အား ငါကျိန်ဆို၍ ပေးသောပညာကို၊ အဲဂုတ္တုပညာမှ ထွက်လာသောသူတို့တွင် ကနောက်အမျိုး ယဖေနုနာ၏သား ကာလက်နှင့် နုန်၏သား ယဆရုမုတပါး၊ အဘယ်သူမျှ ငါ့နောက်သို့ လုံးလုံး မလိုက်သောကြောင့်၊ အသက် နှစ်ဆယ်လွန်သောသူ တစ်စုံတစ်ယောက်မျှ မမငြိရ။ ထိုသူ နှစ်ယောက်သာ ထာဝရဘုရားနောက်သို့ လုံးလုံးလိုက်ကပြီပြု ကျိန်ဆိုတတ်မှု၏။

ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	13
-တစ်-၌	-နှင့်လှည့်လည်စတတ်မှု၏	ဣသရလေ-၌	ထာဝရဘုရား	-အမျက်	-နှင့်တောက်လောင်-			
	H5128	H3478	H3068	H0639	H2734			
ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	ၵၢၢၢ	
-ဆိုးယုတ်ခြင်း	-ပညာ	-ထိုလူမျိုး	အလုံးစုံ-	ကုန်ဆုံး	-ကုန်ဆုံးသည်-တိုင်	နှစ်	-လေးဆယ်	
		H1755	H3605	H8552	H5704	H8141	H0705	
						ၵၢၢၢ	ၵၢၢၢ	
						ထာဝရဘုရား	-မျက်စိတစ်-၌	
						H3068		

ထိုသို့ ထာဝရဘုရားရှုတော်၌ ဆိုးသောအမှု ကို ပညာလူအပေါင်းတို့သည် မပျက်စီးမှီတိုင်အောင်၊ ထာဝရဘုရားသည် ဣသရလေအမျိုးသားတို့ကို အမျက် ထွက်၍ အနှစ်လေးဆယ်ပတ်လုံး တစ်ခု လှည့်လည်စ တတ်မှု၏။

[တၢ်ဒုဝဲ](#) [တၢ်ပွား-ရန်](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) 14
[H5595](#) [H2400](#) [H0376](#) [H8635](#) [H0001](#) [H8478](#) [H2009](#)

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#)
[H3478](#) [H0413](#) [H3068](#) [H0639](#) [H2740](#) [H5750](#)

ယခုမူကား၊ ထာဝရဘုရားသည် ကုသရလေ အမျိုးသားတို့ကို သာ၍ ပြဿနာအမျက်တော်ထွက်စေ မည်အကကြောင်း၊ သာ၍ဆိုးသောသူတည်းဟူသော သင်တို့ သည် သင်တို့အဘများကိုယ်စား ပေါ်ထကပြီကြကား။

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) 15
[H3240](#) [H5750](#) [H3254](#) [H7725](#)

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#)
[H2088](#) [H3605](#) [H7843](#)

သင်တို့သည် နောက်တော်သို့မလိုက်ဘဲ လွဲသွား ကပြု၍၊ တဖန် ကုသရလေအမျိုးသားတို့ကို တဓာ၍ စွန်ပစ်တော်မူသဖြင့်၊ သင်တို့သည် ဤလူမျိုးအပေါင်းကို ဖျက်ဆီးကပြုမိမည်ဟု ဂဒ်အမျိုးသား၊ ရူပင်အမျိုးသားတို့ အား ပြောပြကြ၏။

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) 16
[H1129](#) [H6629](#) [H1448](#) [H0559](#) [H0413](#) [H5066](#)

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#)
[H2945](#) [H6311](#) [H4735](#)

ထိုသူတို့သည်၊ အနီးအပါးသို့ချဉ်းကပ်၍၊ ကျွန်တော်တို့သည် ကျွန်တော်တို့ တိရစ္ဆာန်များအဘို့ ဤအရပ်၌ သိုးခံကြိုကိုင်း၊ ကျွန်တော်တို့ သူငယ်များ အဘို့ မျိုကြိုကိုင်း တည်ပါမည်။

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) 17
[H5704](#) [H3478](#) [H6440](#) [H0587](#)

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#)
[H2945](#) [H3427](#) [H4725](#) [H0413](#) [H0935](#)

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#)
[H0776](#) [H3427](#) [H6440](#) [H4013](#)

သို့ရာတွင် ကုသရလေအမျိုးသားတို့ကို သူတို့ နရောအရပ်သို့ မပို့ဆောင်မီတိုင်အောင်၊ ကျွန်တော် တို့သည် လက်နက်ကိုင်လျက် သူတို့ရုဏှာ သွားပါမည်။ ဤပြင်၌ ကျွန်တော်တို့သားသမီး လူတို့ကကြောင့် ကျွန်တော် တို့သူငယ်များသည် ခိုင်ခံ့သောမျိုး နရောပါမည်။

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) 18
[H0376](#) [H3478](#) [H5157](#) [H5704](#) [H0413](#) [H7725](#) [H3808](#)

[တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#) [တၢ်အဃုဂ](#)
[H5159](#)

ဣသရေလအမျိုးသားအပေါင်းတို့သည် အမွေခံ ရသစာမမြေကို မဝင်စားမှီတိုင်အောင် ကျွန်တော်တို့သည် ကိုယ်အိမ်သို့ မပန်မလာပါ။

ကနုကု -နှင့်-ဟိုဘက်-၌ H1973	ကုကု -ယခင်ဒန် H3383	ကုကု -တစ်ဘက်-မှ H5676	ကုကု သူတို့-နှင့် H0854	ကုကု ကျွန်တော်တို့-အမွေခံက H5157	ကု -မ H3808	ကု -အကခြင်းမူကား	19
ကုကု -ယခင်ဒန် H3383	ကုကု -တစ်ဘက်-မှ H5676	ကုကု ကျွန်တော်တို့-ထံ H0413	ကုကု ကျွန်တော်တို့-အမွေ H5159	ကုကု ရောက်လာ၏ H0935	ကု -အကခြင်းမူကား	ခ :ကုကု -အရူ့ဘက်-၌ H4217	

ကျွန်တော်တို့သည် ယခင်ဒန်မဖြတ်ဘက်၌ သူတို့ နှင့်အတူ အမွေကို မတောင်းမခံပါ။ ကျွန်တော်တို့အမွေ ခံရာမပြုသည် ယခင်ဒန် မဖြေအရူ့ဘက်၌ ကျပါသည်ဟု လျှောက် ပန်ကြ၏။

ကု -အကယ်၍	ကု -ဤ H2088	ကု -ထိုအမှ H1697	ကု -ကို H0853	ကု သင်တို့-ပပြုပြင်	ကု -အကယ်၍	ကု မရူ့ H4872	ကု သူတို့-အား H0413	ကု -နှင့်ပခြ၏ H0559	20
			ကု :ကုကု -စစ်ပုံ-အဘို့ H4421	ကု ထာဝရဘုရား H3068	ကု -ရူ့မှာ H6440	ကု သင်တို့-လက်နက်ကိုင်ကပြင်			

မရူ့ကလည်း၊ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရားရှုတော်မူ၍ လက်နက်ကိုင်လျက် စစ်တိုက်သွား လျှင်၎င်း၊

ကု -ထိုတိုင် H5704	ကု ထာဝရဘုရား H3068	ကု -ရူ့မှာ H6440	ကု -ယခင်ဒန် H3383	ကု -ကို H0853	ကု လက်နက်ကိုင်သူ	ကု -လုံးစုံ- H3605	ကု သင်တို့-အဘို့	ကု -နှင့်ကူးကခြ်	21
				ကု -ရူ့မှာ H6440	ကု ကိုယ်တော်-ရန်သူများ H0341	ကု -ကို H0853	ကု ကိုယ်တော်-နှင့်ထုတ်တော်မူ H3423		

ထာဝရဘုရားသည် ရန်သူတို့ကို ရှုတော်မူ နှင့်ထုတ်၍ ထိုပပြုကို အောင်တော်မူမှီတိုင်အောင်၊

ကု -နှင့်သင်တို့-ဖခြ်ကခြ်မည် H1961	ကု သင်တို့-ပခြ်က H7725	ကု -နှင့်နောက်မှ	ကု ထာဝရဘုရား H3068	ကု -ရူ့မှာ H6440	ကု -ထိုပပြု H0776	ကု -နှင့်သိမ်းပိုက်ရာ H3533	22
ကု သင်တို့-အဘို့	ကု -ဤ H2063	ကု -ထိုပပြု H0776	ကု -နှင့်ဖခြ်လိမ့်မည် H1961	ကု -နှင့်ဣသရေလ-ရှု-မှ H3478	ကု ထာဝရဘုရား-ရှု-မှ H3068	ကု အပခြ်ကင်းသစာ	
				ကု :ကု ထာဝရဘုရား H3068	ကု -ရူ့မှာ H6440	ကု -ပိုင်ဆိုင်မှု-အဘို့ H0272	

သင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရ ဘုရားရှုတော်မူ၍ ယခင်ဒန်မဖြတ်ဘက်သို့ ကူးသွားလျှင် ၎င်း၊ ထိုနောက်မှ ထာဝရဘုရားရှု၊ ဣသရေလအမျိုး သားရှု၌ အပခြ်ကင်းလွတ်လျက်၊ ဤပပြုသို့ ပန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကခြ်။

23
 ကုမ္ပဏီ
 ထာဝရဘုရား-ကို
[H3068](#)

ဝိသုဒ္ဓိ
 သင်တို့-အပစ်အခတ်
 လွှဲပြောင်းခြင်း
[H2398](#)

ကြွေး
 ကြွေး-
[H2009](#)

ပြီး
 သင်တို့-ပျက်ပြု
 ဖြစ်
[H3808](#)

: ဝိသုဒ္ဓိ
 သင်တို့-ကို
[H0853](#)

ဝိသုဒ္ဓိ
 တွေ့ရှိမိမည်
[H4672](#)

-သည့်

သင်တို့-အပစ်

ဝိသုဒ္ဓိ
 -နှင့်သိကဠာ
[H3045](#)

ထိုသို့မပျက်ပြုမှုကား၊ သင်တို့သည် ထာဝရ ဘုရားကို ပစ်မှားခင်းရှိသည်အတိုင်း၊ ထိုအပစ်သည် သင်တို့ကို လိုက်၍ မှီလိမ့်မည်။

24
 သင်တို့-သိုးများ-အဘို့
[H6792](#)

-နှင့်ခံမြား
[H1448](#)

သင်တို့-သူငယ်များ-အဘို့
[H2945](#)

မိမြား
 သင်တို့-အဘို့
[H1129](#)

တည်ဆောက်ကဠာ
[H1129](#)

: ပျက်ပြု
 ပျက်ပြု

သင်တို့-နှုတ်-မှ
[H6310](#)

-နှင့်ထွက်လာသော
[H3318](#)

သူငယ်များအဘို့ မြို့ကိုကိုင်း၊ သိုးများအဘို့ သိုးခံမြို့ကိုကိုင်း၊ တည်လုပ်ကဠာ။ ယခုပစ္စည်းများ အတိုင်း ပျက်ပြုတော့မည်ဆိုလျှင်၊

25
 ကျွန်တော်တို့
[H5650](#)

ဆိုတော်မူ၍
[H0559](#)

မရေစေ
[H4872](#)

-သို့
[H0413](#)

ရှုမင်
[H7205](#)

-နှင့်-သားတို့
[H1410](#)

ဂဒ်

-သားတို့-

-နှင့်ပစ္စည်း
[H0559](#)

: မိမိတော်မူ၏
[H6680](#)

ကျွန်တော်-သခင်
[H0113](#)

-အတိုင်း ပြုပြင်မည်

ဂဒ်အမျိုးသားနှင့် ရှုမင်အမျိုးတို့က၊ ကိုယ်တော် ကျွန်တို့သည် သခင်မိမိတော်မူသည်အတိုင်း ပြုပြင် မည်။

26
 -နှင့်အလုံးစုံ-
[H3605](#)

ကျွန်တော်တို့-တိရစ္ဆာန်များ
[H4735](#)

ကျွန်တော်တို့-မိန်းမများ
[H0802](#)

ကျွန်တော်တို့-သူငယ်များ
[H2945](#)

: -ဂိလဒ်
[H1568](#)

-မိမြား-၌

ထိုအရပ်-၌
[H8033](#)

ရှိကဠာမြို့မည်
[H1961](#)

ကျွန်တော်တို့-တိရစ္ဆာန်များ
[H0929](#)

ကျွန်တော်တို့ မယားသားသူငယ်များနှင့် သိုးခွား အလုံးစုံတို့သည် ဤအရပ်၊ ဂိလဒ်မြို့၌ နေရစ်ရပါမည်။

27
 -စစ်ပွဲ-အဘို့
[H4421](#)

ထာဝရဘုရား
[H3068](#)

-ရေမာ
[H6440](#)

စစ်တပ်-

လက်နက်ကိုင်သူ

အလုံးစုံ-
[H3605](#)

ကူးကပြီမည်

-နှင့်ကျွန်တော်တို့
[H5650](#)

: မိမိတော်မူ၏
[H1696](#)

ကျွန်တော်-သခင်
[H0113](#)

-အတိုင်း

ကိုယ်တော် ကျွန်အပေါင်းတို့ကား၊ သခင် မိမိတော်မူသည်အတိုင်း၊ လက်နက်ကိုင်လျက် ထာဝရ ဘုရားရှုတော်၌ စစ်တိုက်ခင်းငှါ ကူးသွားပါမည်ဟု လျှောက်ထားကဠာ။

၂၅ နှစ် -သား ယောဂျီ -နှင့်-ကို တရား -နှင့်-ကို -ယဇ်ပုရဇာတိတ် လောဇာ -ကို မဇာရေ -ကို -အား -နှင့်-မှာထား၏ 28

၂၅ နှစ် -သား ယောဂျီ -နှင့်-ကို တရား -နှင့်-ကို -ယဇ်ပုရဇာတိတ် လောဇာ -ကို မဇာရေ -ကို -အား -နှင့်-မှာထား၏
 : လာအူယျာ ဘုရား -သား-တို့-အဘို့ -ခရိုင်များ- အဘများ- ခေါင်းဆောင်များ- -နှင့်-ကို
[H3478](#) [H0853](#) [H4294](#) [H0001](#) [H0853](#)

ထိုအမှုကင်းရှင်း၊ မဇာရေသည် ယဇ်ပုရဇာတိတ် လောဇာ၊ နှစ်၏သားယောဂျီ အစရှိသော ဣသရလေ အမျိုးသား အဆွေအမျိုး သူကင်းများတို့ကို ခေါ်၍၊

၂၅ နှစ် -နှင့်-သား-တို့- ဂဒ် -သား-တို့- ကူးကဏ္ဍျင် -အကယ်၍ သူတို့-အား မဇာရေ -နှင့်-ပုဒ်၏ 29

၂၅ နှစ် -နှင့်-သား-တို့- ဂဒ် -သား-တို့- ကူးကဏ္ဍျင် -အကယ်၍ သူတို့-အား မဇာရေ -နှင့်-ပုဒ်၏
 ကျား၊ ဘုရား -ရဲ့-မှာ -စစ်ပွဲ-အဘို့ လက်နက်ကိုင်သူ -လုံး-စုံ- -ယဇ်ပုရဇာ -ကို သင်တို့-နှင့်
[H3068](#) [H6440](#) [H4421](#) [H3605](#) [H3383](#) [H0853](#) [H0854](#)

၂၅ နှစ် -ဂိုလဒ် -ပုဒ် -ကို သူတို့-အား -နှင့်-သင်တို့-ပေးကဏ္ဍျင် သင်တို့-ရဲ့-မှာ -ထို-ပုဒ် -နှင့်-သိမ်းပိုက်ရာ
[H1568](#) [H0776](#) [H0853](#) [H5414](#) [H6440](#) [H0776](#) [H3533](#)

: ကျား၊
 -ပိုင်ဆိုင်မှု-အဘို့
[H0272](#)

ဂဒ်အမျိုးသားနှင့် ရှစ်အမျိုးသားတို့သည် စစ်တိုက်ခင်းငှါ အသီးအသီးလက်နက်ကိုင်လျက် ထာဝရ ဘုရားရှုတော်၌ သင်တို့နှင့်အတူ ယဇ်ပုရဇာတိတ်သက် သို့ ကူးသွား၍၊ သင်တို့သည် ထိုပုဒ်ကို အောင်ပေးလျှင်၊ ထိုအမျိုးသားတို့အား ဂိုလဒ်ပုဒ်ကို အပိုင်ပေးရကမည်။

၂၅ နှစ် -နှင့်-ပိုင်ဆိုင်ကဏ္ဍျင် သင်တို့-နှင့် လက်နက်ကိုင်သူများ ကူးကဏ္ဍျင် -မ -နှင့်-အကယ်၍ 30

: ပုဒ်၊ နှစ် -ပုဒ်-၌ သင်တို့-အလယ်-၌
[H0776](#) [H8432](#)

သို့မဟုတ် သူတို့သည်လက်နက်ကိုင်လျက် သင်တို့နှင့်အတူ မကူးသွားလျှင်၊ ခါနာနပုဒ်၌ သင်တို့ တွင် ကိုယ်ပိုင်ရာမရှိကို ခံယူရကမည်ဟု မှာထားလ၏။

၂၅ နှစ် -မိန့်တော်မူ၏ -သည့် -ကို ဆိုတော်မူ၍ ရှစ် -နှင့်-သား-တို့ ဂဒ် -သား-တို့- -နှင့်-ပုဒ်ကဏ္ဍျင် 31

: ကျား၊ ကျား၊
 ကျွန်တော်တို့-ပုဒ်ပြုမည် ထိုအတူ ကျွန်တော်တို့ -သို့ ထာဝရဘုရား
[H5650](#) [H0413](#) [H3068](#)

ဂဒ်အမျိုးသားနှင့် ရှစ်အမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် ကိုယ်တော် ကျွန်တို့အား မိန့်တော်မူ သည်အတိုင်း၊ ကျွန်တော်တို့သည် ပုဒ်ပြုမည်။

32
 ကျွန်တော်တို့
 ကူးကပြီမည်
 လက်နက်ကိုင်သူများ
 -ရုမော
 ထာဝရဘုရား
 -ပဏ္ဍိ-သို့
 ခါနာန်

:၂၇၇၇
 -အမေ
 -တစ်ဘက်-မှ
 ကျွန်တော်တို့-အမေ
 ပိုင်ဆိုင်မှု-
 -နှင့်ကျွန်တော်တို့-နှင့်
 H3383 H5676 H5159 H0272 H0854

ယခင်အခါအရတော်၌ အမေခံရပါမည် အကခြင်း၊ ကျွန်တော်တို့သည် လက်နက်ကိုင်လျက် ထာဝရဘုရားရှုတော်၌
 ခါနာန်ပဏ္ဍိသို့ ကူးသွားပါ မည်ဟု ပြောလျှောက်ကခြား။

33
 -အမျိုး
 -နှင့်တစ်ဝက်
 ရူဗင်
 -နှင့်-သားတို့-အဘို့
 ဂဒ်
 -သားတို့-အဘို့
 မေရုေ
 သူတို့-အား
 -နှင့်ပေး၏
 H7626 H2677 H7205 H1410 H4872 H5414

ဂဒ်
 -နှင့်-ကို
 -အာမေရိလူ
 -ရှင်ဘုရင်
 သိဟုန်
 -နှင့်-ကို
 -ကို
 ယခင်
 -သား
 မနာရေ
 H5747 H4467 H0853 H0567 H4428 H5511 H4467 H0853 H3130 H4519

:ပတ်ဝန်းကျင်
 -ထိုပဏ္ဍိ
 မျိုး-
 -နယ်နိမိတ်များ-၌
 -မျိုး-နှင့်
 -ထိုပဏ္ဍိ
 -ဗာရှန်
 -ရှင်ဘုရင်
 H5439 H0776 H1367 H0776 H1316 H4428

ထိုအခါ မေရုေသည် အာမေရိရှင်ဘုရင် ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင် ဩဗ၏ နိုင်ငံဆိုင်သမျှသနာယံမမြဲ မျှော်တို့ကို
 ဂဒ်အမျိုးသား၊ ရူဗင်အမျိုးသား၊ ယခင်သား၊ မနာရေမှ ဆင်းသက် သော မနာရေအမျိုးသား တဝက်၌ အပ်ပေးလေ၏။

34
 အရခေအာ
 -နှင့်-ကို
 အတူတူ
 -နှင့်-ကို
 ဒိဗုန်
 -ကို
 ဂဒ်
 -သားတို့-
 -နှင့်တည်ဆောက်ကခြား
 H6177 H0853 H5852 H0853 H1769 H0853 H1410 H1129

ဂဒ်အမျိုးသားတို့သည် ဒိဗုန်၊ အတူတူ၊ အရခေ၊

:ဂဒ်
 -နှင့်ယုဂဗဟ
 ယာဇာ
 -နှင့်-ကို
 အတူတူ-ရှုဇာန်
 -နှင့်-ကို
 H3011 H3270 H0853 H5855 H0853

အတူတူ၊ ရှုဇာန်၊ ယာဇာ၊ ယုမုဘဟေ၊

36
 :အံ
 သိုး-
 -နှင့်ခံခြား
 ခိုင်ခံ့သော
 မျိုး-
 ဗက်-ဟာရန်
 -နှင့်-ကို
 ဗက်-နိမရ
 -နှင့်-ကို
 H6629 H1448 H4013 H1028 H0853 H1039 H0853

ဗက်နိမရ၊ ဗသောရန်မျိုးကို၎င်း၊ သိုးခံခြား ကို၎င်း တည်လုပ်ကခြား။

37
 ကိရယသိမ်
 -နှင့်-ကို
 လောလေ
 -နှင့်-ကို
 ဟရေဘုန်
 -ကို
 တည်ဆောက်ကခြား
 ရူဗင်
 -နှင့်-သားတို့
 H7156 H0853 H0500 H0853 H2809 H0853 H1129 H7205

ရူဗင်အမျိုးသားတို့သည် ဟရေဘုန်၊ လောလေ၊ ကိရယသိမ်၊

[အက္ခရာ](#) [ကမ္ဘာ](#) [အက္ခရာ](#) [အမည်](#) [ပရောင်းလဲအမည်](#) [ဗလ-မဏ](#) [အက္ခရာ](#) [နမေ](#) [အက္ခရာ](#) 38
[-နှင့်ခေါ်ကြ](#) [သိဗမ](#) [-နှင့်-ကို](#) [အမည်](#) [ပရောင်းလဲအမည်](#) [ဗလ-မဏ](#) [-နှင့်-ကို](#) [နမေ](#) [-နှင့်-ကို](#)
[H7121](#) [H7643](#) [H0853](#) [H8034](#) [H5437](#) [H1186](#) [H0853](#) [H0853](#)

[:ဂဏ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#)
[သူတို့-တည်ဆောက်က](#) [-သည်](#) [-မျိုး](#) [အမည်များ](#) [-ကို](#) [အမည်များ-ဖ](#)
[H1129](#) [H8034](#) [H0853](#) [H8034](#)

နမေ၊ ဗလမဏ၊ ရှိဗမမျိုးကို အသစ် သေအမည်ဖွဲ့ သမုတ်၍ တည်ကကြ။

[အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) 39
[-ကို](#) [-နှင့်ထုတ်က](#) [-နှင့်သိမ်းပိုက်က](#) [ဂိလဒ်-သို့](#) [မနာရ](#) [-သား](#) [မာခိရ](#) [-သားတို့](#) [-နှင့်သွားက](#)
[H0853](#) [H3423](#) [H3920](#) [H1568](#) [H4519](#) [H4353](#) [H3212](#)

[:ဂဏ](#) [အမည်များ](#) [အမည်များ](#)
[-ထိုအရပ်-၌](#) [-သည်](#) [-အာမေရိလူ](#)
[H0567](#)

မနာရမှ ဆင်းသက်သေ မာခိရအမျိုးသား တို့သည်၊ ဂိလဒ်မျိုး သွား၍ သိမ်းယူပြီးလျှင်၊ အရင် မျိုးသား အာမေရိလူတို့ကို နှင်ထုတ်ကကြ။

[:ဂဏ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#) [အမည်များ](#) 40
[-ထိုအရပ်-၌](#) [-နှင့်နမေ](#) [မနာရ](#) [-သား](#) [မာခိရ-အား](#) [-ဂိလဒ်](#) [-ကို](#) [မနာရ](#) [-နှင့်ပေး၏](#)
[H3427](#) [H4519](#) [H4519](#) [H4353](#) [H1568](#) [H0853](#) [H4872](#) [H5414](#)

မနာရသည် ဂိလဒ်မျိုးကို မနာရ၏သား မာခိရအမျိုးသားတို့အား ပေး၍ သူတို့သည် နကကြ။

[အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) 41
[သူတို့-ကို](#) [-နှင့်ခေါ်၍](#) [သူတို့-ရွာများ](#) [-ကို](#) [-နှင့်သိမ်းပိုက်၍](#) [သွား၍](#) [မနာရ](#) [-သား](#) [-နှင့်ယာကရ](#)
[H0853](#) [H7121](#) [H2333](#) [H0853](#) [H3920](#) [H1980](#) [H4519](#) [H2971](#)

[အက္ခရာ](#)
[ဟာဂုတ်-ယာကရ](#)
[H2334](#)

မနာရအမျိုးသား ယာကရသည်လည်း သွား၍ ဂိလဒ်ရွာများကို သိမ်းယူပြီး၊ ဟာဂုတ်ယာကရ အမည် ဖွဲ့ သမုတ်လ၏။

[ကဏ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) [အက္ခရာ](#) 42
[နမေ](#) [-ကို](#) [-နှင့်ခေါ်၍](#) [-သမီးရွာများ](#) [-နှင့်-ကို](#) [ကနတ်](#) [-ကို](#) [-နှင့်သိမ်းပိုက်၍](#) [သွား၍](#) [-နှင့်နမေ](#)
[H5025](#) [H7121](#) [H1323](#) [H0853](#) [H7079](#) [H0853](#) [H3920](#) [H1980](#) [H5025](#)

[:ဂဏ](#)
[- သူ-အမည်-ဖ](#)
[H8034](#)

နမေသည်လည်း သွား၍ ကနတ်မျိုးတို့ကို သိမ်းယူပြီး၊ မိမိအမည်ဖွဲ့ နမေမျိုးပြု သမုတ် လ၏။